

ENGLISH	TRANSLITERATION (TARGET LANGUAGE)
We will receive the enemy prisoners of war (EPWs) from the combat units.	naa do see yan tho sit tah thon pan dwey go taayt pweh yo nit hma yawk laa layt meh (ငါတို့ဆီ ရန်သူစစ်သုံးပန်တွေကို တိုက်ပွဲ ယူနစ်မှ ရောက်လာလိမ့်မယ်)
We have to evacuate the enemy prisoners of war (EPWs) from the battle zone.	naa do yan tho sit thon pan dwey go sit myey pyin ga pheh shar pey ya meh (ငါတို့ ရန်သူစစ်သုံးပန်တွေကို စစ်မြေပြင်က ဖယ်ရှားပေးရမယ်)
We will deliver the enemy prisoners of war (EPWs) to the proper authorities.	naa do yan tho sit thon pan dwey go aar naa paayn a phweh tho hlweh pyawn pey ya meh (ငါတို့ ရန်သူစစ်သုံးပန်တွေကို အာဏာပိုင် အဖွဲ့သို့ လွှဲပြောင်းပေးရမယ်)
We are here to enforce the law.	naa do dee hma ta yar oo pa day go laayt naa ya meh (ငါတို့ ဒီမှာ တရားဥပဒေ ကို လိုက်နာရမယ်)
We are here to assist the local law enforcement if needed.	dey tha Khan ta yar oo pa dey a phweh go lo ah yin a ko a nyee pey pho naa do dee hma shee deh (ဒေသခံ တရားဥပဒေ အဖွဲ့ ကို လိုအပ်ရင် အကူအညီပေးဖို့ ငါတို့ ဒီမှာ ရှိတယ်)
We will respond to any attack.	naa do beh lo taayt Khaayt hmo myo ma so ton pyan meh (ငါတို့ ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို တုံ့ပြန်မယ်)
We are here to protect the loading zones.	a pyit a Khah myar deh ney yaa go kaa kweh pho naa do dee hma shee deh (အပစ်အခတ်များတဲ့ နေရာ ကို ကာကွယ်ဖို့ ငါတို့ ဒီမှာရှိတယ်)
We are patrolling the road to detect and defeat threats.	layt lan shaa phwey phee chayn chawk hmo go chey hmon pho naa do lan paw hma kin leh ney ja deh (လိုက်လံရှာဖွေ ပြီး ခြိမ်းခြောက်မှုကို ခြေမှန်းဖို့ ငါတို့လမ်းပေါ်မှာ ကင်းလှည့်နေကြတယ်)
We are mapping the terrain features.	nawk yawn Khan layt lan shaa nayn deh in gaa

	yah myar go naa do chayn sa ney deh (နောက်ရောင်ခံလိုက်လံ ရှာနိုင်တဲ့ အင်္ဂါရပ်များကို ငါတို့ ချိန်ဆ နေတယ်)
We will protect these pipelines.	eh dee paayt laayn myar go naa do kaa kweh pey meh (အဲဒီ ပိုက်လိုင်းများကို ငါတို့ ကာကွယ်ပေးမယ်)
We are providing security to this convoy.	naa do dee sit tah ar tan yeh lon chon yey go pey ba meh (ငါတို့ ဒီစစ်တပ်ကားတန်းရဲ့ လုံခြုံရေးကို ပေးပါမယ်)
How far away is this town?	dee myo beh lawk wey leh? (ဒီမြို့ ဘယ်လောက်ဝေးလဲ?)
What is the name of this ridgeline?	dee tawn tan naa meh ga baa leh? (ဒီတောင်တန်း နာမည်ကဘာလဲ?)
Where are the water pipes?	yey paayt dwey beh hma leh? (ရေပိုက်တွေ ဘယ်မှာလဲ?)
Is there any nuclear, biological or chemical (NBC) contamination in the area?	dee ay ree yaa hma a no myo, zee wa bey da tho ma hot da to bey da nyit nyan hmo shee lar? (ဒီဧရိယာမှာ အနုမြူ၊ ဇီဝဗေဒ သို့မဟုတ် ဓာတုဗေဒ ညစ်ညမ်းမှုရှိလား?)
The storage area is off-limits.	dee tho hlawn yon ay ree yaa ga kant thah chek a pyin hma yawk ney deh (ဒီသိုလှောင်ရုံ ဧရိယာက ကန့်သတ်ချက် အပြင်မှာ ရောက်နေတယ်)
You must report any nuclear, biological or chemical (NBC) contamination.	a no myo, zee wa bey da tho ma hot da to bey da nyit nyan hmo go min ta din po ya meh (အနုမြူ၊ ဇီဝဗေဒ သို့မဟုတ် ဓာတုဗေဒ ညစ်ညမ်းမှု ကို မင်း သတင်းပို့ရမယ်)
These are secured areas.	dee ay ree yaa haa lon chon ba deh (ဒီဧရိယာဟာ လုံခြုံပါတယ်)
This is a blocked area.	dee ay ree yaa haa payt ney deh (ဒီဧရိယာဟာ ပိတ်နေတယ်)
This area is off limits.	dee ay ree yaa haa kant thah chek a pyin hma phyit deh

	(ဒီဇရီယာဟာ ကန့်သတ်ချက် အပြင်မှာ ဖြစ်တယ်)
The barriers will prevent any attacks.	dee a tar a see haa taayt Khaayt hmo go ka kweh ba layt meh (ဒီ အတားအဆီး ဟာ တိုက်ခိုက်မှုကို ကာကွယ် ပါလိမ့်မယ်)
Leave! This is a contaminated area.	twek! dee ay ree yaa haa nyit nyan deh ay ree yaa (ထွက်! ဒီဇရီယာဟာ ညစ်ညမ်းတဲ့ ဇရီယာ)
Stay away from the railways.	ya tar lan hma a way hma ney ba (ရထားလမ်းမှ အဝေးမှာ နေပါ)
Stay away! This is a restricted zone.	wey wey ney! tar myit tar deh zon (ဝေးဝေးနေ! တားမြစ်ထားတဲ့ ဇုံ)
Don't move.	ma hlot neh (မလှုပ်နဲ့)
Move fast!	myan myan shwey! (မြန်မြန်ရွှေ့!)